

- ★ ထိန္ဒနမအံသမကို ဖော့ပုပံပုတစ်ဖို
- ★ I was shocked to hear...
- ★ ကားရတာ..ထိတ္တနသြားတယု..
- ★ We're all in complete shock.
- ★ ငါတိုအားလုံး ...လုံးထိတ္တနသြားတယု..
- ★ Who could have predicted it?
- ★ ဘယျက ဒါကို မွန္တားမလဲ..
- ★ I was stunned by...
- ★ ကြနော့..အရမုံး ထိတ္တနသြားတယု..
- ★ The news came as a complete shock.
- ★ သတင်းက လုံးထိန္ဒနစရာကောိင်းတယု..
- ★ That's the last thing I expected.
- ★ နော့ထုံးပုဖစါစေလို..မွှ်ာ့ဝ္ဏုတယု..
- ★ You're kidding!
- ★ မင်းနော့ကုနော့တာနော့...
- ★ I'd never have guessed.
- ★ ဘယျနုံးကမ္မ..မထဋ္ဌဘူး..
- ★ Oh, my god! Really?
- ★ ဘုရားေရ...တကယွား..
- ★ Expressions of Blaming Someone:
- ★ တစံ့တစုေယာက္ကိ အျပစ္စဒုဗုဒုး..
- ★ It's your fault.
- ★ ဒါမင်းရဲအျပစ္စဲ..
- ★ It's your mistake.
- ★ ဒါမင်းရဲအမွားပဲ..
- ★ I can't believe that you did it.
- ★ မင်းအဲဒါလုပွဲတာ..မယံုနိဋ္ဌား..
- ★ How could you do such a thing?
- ★ အဲလိုအရာ..မင်းဘယျိ..လုပုနိဋ္ဌာလဲ..
- ★ Are you out of your mind?
- ★ မင်းရူးေချီလား..
- ★ What on earth were you thinking?
- ★ မင်းဘာေတြ..စဉ်းစားေနတာလဲ..
- ★ I think you are the one to blame.
- ★ ငါ့အထု မင်းဟာ..အျပစ္စဒုမယုုသူပဲ..
- ★ I think you are the one who could have done it.
- ★ ငါ့အထု..မင်းဟာ..အဲဒါလုပျိတ္တဲ..သူတစုေယာဋ္ဌဲ..
- ★ Expressions of Accusing Someone:
- ★ တစံ့တစုေယာက္ကိ..တြိဋ္ဌဗုဒုး..

- ★ It must have been you who did it.
- ★ အဲဒါ လူလို့ကြာ..မင်းချစ်ရမယ့်..
- ★ I think you're the only person who could have done it.
- ★ အဲဒါလူလို့ကြာ...မင်းတစ်ယောက်က...ချစ်ရမယ့်...ငါတို့ယ့်..
- ★ You must be doing something wrong.
- ★ မင်းတစ်ခုခု အမှားလုပ်နေတာပေါ့....
- ★ **Accepting blaming and accusing:**
- ★ ဖြစ်ကံ..အပစ္စည်း..ကိုလက်ချခင်း..
- ★ I'm sorry. It's my fault.
- ★ ဆေးဝါးပါ..အဲဒါငါ့အမှားပါ..
- ★ I'm sorry for the things I've done.
- ★ ငါလုပ်တာအကြောင်း..ဆေးဝါးပါ...
- ★ I'm really sorry. I didn't mean to.
- ★ တကယ်..ဆေးဝါးပါ..ကံကြမ္မာနဲ့..မရလို့ပဲ..
- ★ Sorry for my fault.
- ★ ငါ့အမှားအကြောင်း..တာဝန်ပေးတာပေါ့..
- ★ It's my responsibility. I'm sorry.
- ★ ဒါငါ့တာဝန်..ချစ်ရမယ့်...တာဝန်ပေးတာပေါ့..
- ★ You're right! It's my fault. I'm sorry.
- ★ မင်းမှန်ကန်...ငါ့အမှားပါ...တာဝန်ပေးတာပေါ့..
- ★ **Refusing blaming and accusing:**
- ★ အပစ္စည်းဖြစ်မှုကို ချခင်းဆန့်ကျင်ခင်း..
- ★ It's not true.
- ★ ဒါအမှန် မဟုတ်ဘူး..
- ★ It's not my fault.
- ★ ငါ့အမှား..မဟုတ်ဘူး..
- ★ I'm not the one to blame.
- ★ အပစ္စည်းမယ့်သူက ငါမဟုတ်ဘူး..
- ★ I didn't do it.
- ★ အဲဒါ ငါမလုပ်ဘူး..
- ★ You're wrong. It wasn't me.
- ★ မင်းမှားနေတယ်...အဲဒါ ငါမဟုတ်ဘူး..
- ★
- ★ နောက်ထပ်...ပျော်ပွဲနည်း..
- ★ **I wish/If only + Past perfect**
- ★ **I wish/ if only + အတိတ်ပျက်စီးကိလ...**
- ★ -----
- ★ I wish I had come to your party!

- ★ မငုံးရဲပါတီပြဲသို...ငါလာခံဉ်တာ..(မလာချဖစ္စိုကု)...
- ★ I wish I had worked harder.
- ★ ကြဲနဲနာ...အလုပွဲချပီး...ကိးစားခံဉ်တာ..
- ★ If only I hadn't eaten so much.
- ★ ငါသာ..အရမူးအစားမ...ကိးခဲဘူးဆိုလွင်... (အခုတော့အစား...ကိးလို...နော့ရ)...
- ★ If only I had driven more carefully.
- ★ ငါသာ..သတိတ...ကိးရွံ့ခဲမယွိုရငပေါ...
- ★ I should have (not) + Past Participle
- ★ I should have come to your party.
- ★ မငုံးရဲပါတီပြဲသို...ငါလာသင့ခဲတာ..(လာသင့ပေမဲမလာချဖစ္စိုကု)...
- ★ I should have worked harder.
- ★ ငါပိုချပီး... ကိးစားသင့ခဲတာ..
- ★ I should haven't eaten so much.
- ★ ငါအစားမ...ကိးသင့ခဲဘူး..
- ★ I should have driven more carefully.
- ★ ကြဲနဲနာ...သတိပိုချပီးရွံ့သင့ခဲတာ..
- ★ I regret +Noun/V-ingနော့ရတယု..
- ★ I regret not coming to your party.
- ★ မငုံးရဲပါတီပြဲသို...မလာချဖစ္စိုကု..ငါနော့ရမိတယု..
- ★ I regret not working harder.
- ★ ပုပိုချပီး...မ...ကိးစားခဲတာ..နော့ရမိတယု..
- ★ I regret eating so much.
- ★ အစား...ကိးတာ..နော့ရတယု..
- ★ I regret leaving you alone.
- ★ မငုံးကို တစုယောက္ခထွဲထားခဲတာ..နော့ရတယု..
- ★ I regret the things I didn't do when I had the chance.
- ★ အခြဲင့...ရဲးရဲတဲအခါ..မလုပုချဖစ္စိုကုအရာ...ကိး...နော့ရမိတယု..